

တောင်တန်းကြီးကိုတိမ်တိုက်ကြားတွင် ~ သာမြင်ရသည်။ 在云雾中山脉隐约可见。

မျက်နှာ နဝါ <hmon pya> 模糊, 朦胧

မျက်နှာရိ နဝါ <hmon pya yi> 模糊不清, 朦朦胧胧

မျက်ပြေပြေ ကဝါ <hmon pyei byei> 淡淡地, 薄薄地(抹脸): သနပ်ခါးကို ~ လိမ်းထားသည်။ 擦上一层薄薄的黄香楝粉液。

မျက်မှိတ်မျက်မှိတ် ကဝါ <hmon mi' hmon hmwa:> = မျက်မှိတ်မျက်မှိတ်

မျက်မှိတ် နဝါ <hmon mwe:> ①眼花 ②模糊

မျက်မှိတ်မျက်မှိတ် ကဝါ <hmon hmi hmon hmwa:> = မျက်မှိတ်မျက်မှိတ်

မျက်မှိတ် နဝါ <hmon hmei:> 朦胧, 暗淡

မျက်မှိတ် နဝါ <hmon hmain:> 朦胧, 阴沉

မျက်မှိတ်တောက် ကါ <hmon hmon taut> (罕) 微微发亮

မျက်မှိတ်ပွဲပွဲ ကဝါ <hmon hmon phwe: phwe:> (细雨) 绵绵, (雨) 霏霏: မိုး ~ ရွာသည်။ 下毛毛雨。

မျက်မှိတ်ပွဲပွဲ ကဝါ <hmon hmon mwe: mwe:> ①眼花: အသက်ကြီးလျှင်မျက်စေ့ ~ ဖြစ်ပြီးသိပ်မဟန်တော့ပေ။ 上年纪以后眼就花了, 不好使了。②模模糊糊, 朦朦胧胧: လူငယ်ကား ~ ဖြစ်သည်အရောင်ကိုမကြိုက်။ 青年人不喜欢暗淡的颜色。

မျက်မှိတ်ပွားပွား I ကဝါ <hmon hmon hmwa: hmwa:> 模模模糊糊 朦朦朧朧 II နါ <hmon hmon hmwa: hmwa:>

微小之物, 小动物: ဝါး ~ ကလေးများ: 小鱼

မျက်မှိတ်ဝါးဝါး ကဝါ <hmon hmon wa: wa:> = မျက်မှိတ်ဝါးဝါး

မျက်မှိတ်သုန်သုန် ကဝါ <hmon hmon thon thon> 脸色阴沉, 面带怒色

မျက်မှိတ်ပွားပွား ကဝါ <hmon hmwa: hmwa:> = မျက်မှိတ်ပွားပွား

မျက်မှိတ် နဝါ <hmon yi> 模糊, 朦胧, ~ သောကောင်းကင် 昏暗的天空

မျက်မှိတ်ပွားပွား ကဝါ <hmon yi hmon hmwa:> = မျက်မှိတ်ပွားပွား

မျက်မှိတ်ပွားပွားဝါး ကဝါ <hmon yi hmon wa:> = မျက်မှိတ်ပွားပွား

မျက်မှိတ်ပွားပွား နဝါ <hmon yi yi> 朦朦朧朧: အချိန်ကားမိုးသောက်စ ~ ပီပီလည်းမလင်းသေးသောအချိန်တည်း။ 时间是早晨天还没有大亮的时候。

မျက်မှိတ်ရေရေ ကဝါ <hmon yei: yei:> = မျက်မှိတ်ရေရေ

မျက်မှိတ် နဝါ <hmon wa:> ①模糊不清, 朦胧 ②眼花

မျက်မှိတ်ဝါးဝါး ကဝါ <hmon wa: wa:> = မျက်မှိတ်ပွားပွား

မျက်မှိတ်ဝေ နဝါ <hmon wei> 朦胧, 模糊不清: မိုးအရိပ်လေအခြေကြောင့်ဝန်းကျင်ပတ်ဝန်းကျင် ~ နေပေသည်။ 山雨欲来, 周围一切都变得朦朦朧朧的。

မျက်မှိတ်သိုးသိုး ကဝါ <hmon tho: dho:> 脸色阴沉

မျက်မှိတ်သုန်သုန် ကဝါ <hmon thon dhon> 脸色阴沉

မျက်မှိတ် ကါ <hmon:> ①把土地耙松耙细: ဝါခင်းမြေကြီးကျပ်၍ ထွန်နှင့် ~ သည်။ 棉田土地坚硬, 要把它耙松耙细。②弄

匀, 弄平: ပန်းချီကားပေါ်တွင်ဆေးတင်၍စုတ်နှင့် ~ သည်။ 在画稿上着色并用笔涂匀。③粉碎, 消灭: ချေ ~ သည်။ 粉碎。

မျက်နှာတာ နါ <hmon: ta> (古) 赛船终点后面立的标杆

မျက်နှာ ဝါ <mwa/hmwa> (果实的) 瓣: လိမ္မော်သီးတ ~ 一瓣桔子

မျက်နှာပူး နါ <mwa bu:> 双胞胎: သုံး ~ မွေးသည်။ 一胎生三个。

မြေ နါ <mwei> 蛇: ~ မသေတုတ်မကျိုး (成) 蛇不死棍子也不断, 喻: 息事宁人。 / ~ ~ ချင်းခြေမြင် (成) 蛇之间可以看见对方的脚, 喻: 同伙之间相互了解底细。 / ~ ကုဆရာ 医治蛇咬伤的医生

မြေကိုက် ကါ <mwei kait> 蛇咬

မြေကောင်း နါ <mwei gaun:> 无毒蛇

မြေကြီးလိက်ပတ် နါ <mwei gyi: lait pat> = မြေကြီးလင်းမြေ

မြေကြီးလင်းမြေ နါ <mwei gyi: lin: mwei> 一种儿童游戏(一个抓着一个的腰, 排成长蛇阵, 由排头抓排尾)

မြေငန်း နါ <mwei ngan:> 一种有剧毒的蛇

မြေငန်းကျား နါ <mwei ngan: gya:> 一种大毒蛇 = ငန်းကျား

မြေငန်းပုပ် နါ <mwei ngan: bout> 一种大毒蛇 = ငန်းပုပ်

မြေငန်းပြောက် နါ <mwei ngan: byaut> 一种毒蛇

မြေစိမ်း နါ <mwei zein:> 【动】竹叶青蛇, 青竹丝蛇 (The common green serpent)

မြေစိမ်းခေါင်းကြီး နါ <mwei zein: gaun: gyi:> 【动】一种竹叶青蛇

မြေစိမ်းမြီးပြောက် နါ <mwei zein: mi: khyaut> 【动】竹叶青蛇(有剧毒)

မြေစိမ်းမြီးရှည် နါ <mwei zein: mi: shei> 【动】绿鞭蛇 Dryophis persinus Rein warut (The ribbon snake)

မြေစွယ် နါ <mwei zwe> 蛇的毒牙

မြေစွယ်ကျိုး နါ <mwei zwe kyo:> ①断了毒牙的蛇

②(喻) 没有能力再张牙舞爪的人: ခြေထုတ်ပုဆိုး ~ သို့ 就象擦脚布和断了毒牙的的蛇一样。(喻) 失势的人, 不再能害人的人

မြေဆရာ နါ <mwei hs-ya> 专治蛇咬伤的医师

မြေဆေး နါ <mwei zei:> 蛇药

မြေဆိုး နါ <mwei zo:> 毒蛇

မြေဆင်ပစ် နါ <mwei hsin byit> = ဆင်ပစ်မြေ

မြေဆိပ် နါ <mwei zeit> 蛇毒

မြေဆိပ်ချ ကါ <mwei zeit khya'> 解蛇毒

မြေဆိပ်တက် ကါ <mwei zeit tet> 蛇毒发作

မြေဆိပ်ပွန် ကါ <mwei zeit hmun> 蛇毒发作

မြေတွန် ကါ <mwei tun> 蛇发出咝咝声: တောကြီးဖျက်မည်း ထဲတွင် ~ သံကိုကြားရသည်။ 密林中听到蛇的咝咝声。